



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန

သတ်မှတ်ရက်အတွင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားကြရန် အသိပေးနှိုးဆော်ချက်

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၁-၄-၂၀၂၂ ရက်နေ့မတိုင်မီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်သတ်မှတ်ခြင်း မပြုရသေးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများဖြစ်ပါက ၃၀-၆-၂၀၂၂ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန်နှင့် ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသည့် ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများဖြစ်ပါက မှတ်ပုံတင်ပြီးသည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်း နောက်ဆုံးထား လျှောက်ထားကြရန် ၆-၅-၂၀၂၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများတွင်လည်းကောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာန၏ Website တွင်လည်းကောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer's Identification Number- TIN) ရရှိပြီးသည့် အခွန်ထမ်းကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့်အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်း အစရှိသော ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေပေးချေမှုများဆောင်ရွက်ခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ပို့ကုန်/သွင်းကုန်လိုင်စင် လျှောက်ထားခြင်း၊ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို မပျက်မကွက်အသုံးပြုရမည်ဖြစ်ကြောင်းကိုလည်း အသိပေးထားပြီးဖြစ်ပါသည်။

၃။ အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားပါက အခွန်ထမ်းမှတ်ပုံတင်အမှတ်၊ ဆက်သွယ်ဆောင်ရွက်ရမည့် အခွန်ရုံးတို့ဖော်ပြပါရှိသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ်ကို လက်ခံရရှိမည် ဖြစ်ပါသည်။ အခွန်ထမ်းကုမ္ပဏီအနေဖြင့် အဆိုပါအခွန်ထမ်းမှတ်ပုံတင်အမှတ်ကို အသုံးပြုကာ သက်ဆိုင်ရာအခွန်ရုံး၌ လစဉ်ကုန်သွယ်လုပ်ငန်းခွန် ပေးသွင်းခြင်း၊ ဝင်ငွေခွန်ကို သုံးလတစ်ကြိမ် ပေးဆောင်ခြင်း၊ သုံးလပတ်ကုန်သွယ်လုပ်ငန်းခွန် ကြေညာလွှာတင်သွင်းခြင်း၊ အထူးကုန်စည် ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်းဖြစ်ပါက သုံးလတစ်ကြိမ်အထူးကုန်စည်ခွန် ကြေညာလွှာတင်သွင်းခြင်း၊ နှစ်ချုပ်ကြေညာလွှာတင်သွင်းခြင်း၊ ကုမ္ပဏီဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ပေးသွင်းခြင်း၊ Withholding Tax နုတ်ယူပေးသွင်းခြင်း၊ အခွန်ကင်းလွတ်ခွင့်လျှောက်ထားခြင်း၊ အခွန်ပြန်အမ်းငွေ တောင်းခံထုတ်ယူခြင်းစသည့် အခွန်ဆိုင်ရာလုပ်ငန်းစဉ်များကို လွယ်ကူစွာဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၄။ MIC ကင်းလွတ်ခွင့်ကဲ့သို့သော အခွန်ကင်းလွတ်ခွင့်ခံစားနေသည့် ကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့်လည်း အခွန်ကင်းလွတ်ခွင့်ခံစားနေသည့်ကာလများတွင် Withholding Tax နုတ်ယူပေး

သွင်းခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်းနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် လစာဝင်ငွေခွန် ပေးသွင်းခြင်းလုပ်ငန်းစဉ်တို့ကို မပျက်မကွက်ဆောင်ရွက်ရန်လိုအပ်ပါသဖြင့် အခွန်ထမ်းမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို သတ်မှတ်ရက်အတွင်း အလေးထားဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

၅။ အခွန်ထမ်းမှတ်ပုံတင်အမှတ်လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို ပြည်တွင်းအခွန်များဦးစီးဌာန၏ https://www.ird.gov.mm/sites/default/files/TIN_Registration_Pamphlet_Amended.pdf တွင်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ <https://www.dica.gov.mm/mm/publications> တွင်လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါသည်။ အခွန်ဆိုင်ရာသိရှိလိုသည်များရှိပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ်၊ ၁၂၈/၁၃၂၊ ဒုတိယထပ်နှင့် တတိယထပ်၊ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် -၀၁-၈၃၈၉၃၁၊ ၀၁-၈၃၈၉၃၂၊ ၀၁-၈၃၇၈၃၇၀၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန ဖုန်းနံပါတ်-၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၃၃၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း ၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ်-၀၂-၄၀၃၀၁၉၂ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန